

## ကမ္ဘောဇဘဏ် SPECIAL CASH FIXED DEPOSIT ACCOUNT

### စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

ကမ္ဘောဇဘဏ်လီမိတက် (KBZ Bank) ၏ Special Cash Fixed Deposit Account အတွက် စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

#### ၁။ အဓိပ္ပာယ်သတ်မှတ်ချက်များ

- ၁.၁ “ငွေစာရင်း” ဆိုသည်မှာ ကမ္ဘောဇဘဏ်၏ “Special Cash Fixed Deposit Account” ကိုဆိုလိုခြင်းဖြစ်သည်။
- ၁.၂ “အလုပ်ဖွင့်ရက်” ဆိုသည်မှာ မြန်မာနိုင်ငံရှိ စနေနေ့၊ တနင်္ဂနွေနေ့၊ အများပြည်သူအလုပ်ပိတ်ရက် သို့မဟုတ် ဘဏ်ပိတ်ရက်မဟုတ်သည့် နေ့ရက်များကိုဆိုလိုခြင်းဖြစ်သည်။
- ၁.၃ “CASA” ဆိုသည်မှာ ကမ္ဘောဇဘဏ်အတွင်းရှိ စာရင်းရှင်အပ်ငွေစာရင်း၊ ခေါ်ယူအပ်ငွေစာရင်း သို့မဟုတ် ငွေစာရင်းအပ်ငွေစာရင်းများကို ဆိုလိုခြင်းဖြစ်သည်။
- ၁.၄ “ဗဟိုဘဏ်” ဆိုသည်မှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို ဆိုလိုခြင်းဖြစ်သည်။
- ၁.၅ “Certificate of Term Deposit” ဆိုသည်မှာ ကမ္ဘောဇဘဏ်မှ စာရင်းသေစာရင်း စတင်ဖွင့်လှစ်သည့် ငွေပမာဏပေါ်မူတည်၍ စာရင်းပိုင်ရှင်အား ထုတ်ပေးသည့် တရားဝင်လက်မှတ်ဖြစ်ပြီး ၎င်းစာရင်းသေစာရင်းတွင် သက်ဆိုင်သော အတိုးနှုန်း၊ သက်တမ်းစေ့သည့်နေ့ရက်နှင့် သက်တမ်းတို့ကို ဖော်ပြခြင်းကိုဆိုလိုသည်။
- ၁.၆ “ငွေအပ်နှံသူ” ဆိုသည်မှာ ကမ္ဘောဇဘဏ်တွင် Special Cash Fixed Deposit Account ရှိသည့် ကမ္ဘောဇဘဏ်ငွေအပ်နှံသူ တစ်ဦးကို ဆိုလိုသည်။
- ၁.၇ “အတိုးနှုန်း” ဆိုသည်မှာ စာရင်းပိုင်ရှင်မှ အပ်နှံသည့် စာရင်းသေစာရင်း၏ အချိန်ကာလအပိုင်းအခြားအပေါ်မူတည်၍ ငွေအပ်နှံသူ၏ ငွေစာရင်းသို့ ရရှိမည့် သက်ဆိုင်ရာ အတိုးနှုန်းကို ဆိုလိုသည်။
- ၁.၈ “ကမ္ဘောဇဘဏ်” ဆိုသည်မှာ ကမ္ဘောဇဘဏ်လီမိတက်နှင့် အနာဂတ်တွင် ကမ္ဘောဇဘဏ်မှ တည်ထောင်မည့် ဘဏ်ခွဲများအပါအဝင် ယခုလက်ရှိ ဘဏ်ခွဲများအားလုံးကို ဆိုလိုသည်။
- ၁.၉ “သက်တမ်းစေ့ရောက်ခြင်း” ဆိုသည်မှာ သက်တမ်းကုန်ဆုံးသည့်နေ့ရက်ကိုဆိုလိုခြင်းဖြစ်ပြီး ၎င်းနေ့ရက်သည် အတိုးနှုန်းအား နောက်ဆုံးပေးဆောင်ရမည့်နေ့ရက်လည်းဖြစ်သည်။
- ၁.၁၀ “မြန်မာကျပ်” ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ တရားဝင်အသုံးပြုသော ငွေကြေးကို ဆိုလိုသည်။
- ၁.၁၁ “Cash Account” ဆိုသည်မှာ ငွေသားဖြင့် ပမာဏအကန့်အသတ်မရှိ ငွေသွင်း/ထုတ်ပြုလုပ်နိုင်သော အထူး အပ်ငွေစာရင်းအမျိုးအစားဖြစ်ပါသည်။
- ၁.၁၂ “အခကြေးငွေငွေယား” ဆိုသည်မှာ ကမ္ဘောဇဘဏ်၏ဆုံးဖြတ်ချက်အရ အချိန်နှင့်အမျှပြောင်းလဲနိုင်သည့် ကမ္ဘောဇဘဏ်က ကောက်ခံသော အခကြေးငွေစာရင်းကို ဆိုလိုသည်။
- ၁.၁၃ “သက်တမ်း” ဆိုသည်မှာ ငွေအပ်နှံသူမှ ငွေကြေးအားအပ်နှံသည့် သတ်မှတ်အချိန်ကာလကို ဆိုလိုခြင်းဖြစ်ပြီး ၎င်းသည် Special Cash Fixed Deposit Account သို့ အနည်းဆုံးပမာဏဖြင့် အပ်နှံသည့်အချိန်မှစ၍ စတင်မည်ဖြစ်သည်။
- ၁.၁၄ “Website” ဆိုသည်မှာ [www.kbzbank.com](http://www.kbzbank.com) လိပ်စာရှိ ကမ္ဘောဇဘဏ်၏ website ကို ဆိုလိုသည်။

#### ၂။ ကမ္ဘောဇဘဏ်၌ ငွေစာရင်းဖွင့်လှစ်ခြင်း

- ၂.၁ ကမ္ဘောဇဘဏ်၌ ငွေစာရင်းဖွင့်လှစ်ရန်အတွက် ငွေအပ်နှံသူသည် ကမ္ဘောဇဘဏ်မှပေးထားသော သက်ဆိုင်သည့်ပုံစံ အားလုံးကိုဖြည့်စွက်ကာ လိုအပ်သောစာရွက်စာတမ်း အားလုံးကို ပေးရမည်။
- ၂.၂ ငွေအပ်နှံသူသည် အမျိုးသားမှတ်ပုံတင်ကတ် (NRC) သို့မဟုတ် သက်တမ်းရှိသည့် နိုင်ငံကူးလက်မှတ် သို့မဟုတ် အစိုးရထုတ်ပေးထားသည့် အသိအမှတ်ပြုကတ်တစ်ခုကို တင်ပြနိုင်ရမည်။
- ၂.၃ ငွေအပ်နှံသူသည် အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ပြီး ငွေစာရင်းဖွင့်လှစ်ရန် ပဋိညာဉ်ချုပ်ဆိုနိုင်သူ ဖြစ်ရမည်။

- ၂.၄ **Business Special Cash Fixed Deposit Account** အနေဖြင့် စီးပွားရေးလုပ်ငန်း သို့မဟုတ် အသင်းအဖွဲ့များသည် မြန်မာနိုင်ငံအတွင်းတည်ရှိရမည်ဖြစ်ပြီး သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မှတ်ပုံတင်ထားပြီးဖြစ်ရမည် ဖြစ်သည်။
- ၂.၅ စီးပွားရေးလုပ်ငန်း သို့မဟုတ် အသင်းအဖွဲ့များအနေဖြင့် **Special Cash Fixed Deposit Account** အား ဖွင့်လှစ်မည်ဆိုပါက လိုအပ်သော စာရွက်စာတမ်းများအား ငွေအပ်နှံသူမှ ပေးအပ်ရမည်ဖြစ်သည်။
- ၂.၆ ငွေအပ်နှံသူသည် Cash Account များမှ **Special Cash Fixed Deposit Account** သို့ ၁၀၀% ငွေသားဖြင့် အပ်နှံ ခြင်း သို့မဟုတ် ငွေလွှဲပြောင်းခြင်းအား ပြုလုပ်နိုင်မည်ဖြစ်သည်။ အခြားသော ပုံမှန်ငွေစာရင်း တစ်ခုခုမှ ငွေလွှဲ ပြောင်းခြင်းအား ကန့်သတ်ထားမည်ဖြစ်သည်။
- ၂.၇ ငွေစာရင်းဖွင့်လှစ်သည့်အခါ ငွေအပ်နှံသူကို ကမ္ဘောဇဘဏ်ခွဲတွင် စာရင်းဖွင့်လှစ် ထားရှိပြီးဖြစ်သော ငွေအပ်နှံသူများမှ မိတ်ဆက်သူ ဦးအဖြစ် ထောက်ခံရမည်။
- ၂.၈ လူတစ်ဦး၏အမည်ဖြင့် ပိုင်ဆိုင်သောငွေစာရင်းအားလုံးကို ထိုပုဂ္ဂိုလ်တစ်ဦးတည်းကသာ ဆောင်ရွက် ရမည်။ ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သောငွေစာရင်းများကို ကုမ္ပဏီကအတည်ပြုပြီး တာဝန်ပေးအပ်ကြောင်း စာဖြင့်သက်သေပြု တာဝန်သတ်မှတ်ပေးထားသည့် ပုဂ္ဂိုလ်/များက ဆောင်ရွက်ရမည်။
- ၂.၉ **Special Cash Fixed Deposit Account** သို့ 'ကနဦး အပ်နှံငွေ' ငွေကျပ် ၁,၀၀၀,၀၀၀ (ကျပ်ငွေ တစ်သိန်း) အား ငွေစာရင်းသို့ ငွေသားထည့်သွင်းအပ်နှံခြင်းဖြင့် ငွေစာရင်းစတင်ဖွင့်လှစ်နိုင်သည်။ **Special Cash Fixed Deposit Account** တွင် ထားရှိရမည့် အနည်းဆုံး အပ်နှံမှုပမာဏအား ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို မည်သည့်ကြိုတင် အကြောင်းကြားခြင်းမျှမရှိဘဲ ပြင်ဆင်ပြောင်းလဲသတ်မှတ်နိုင်သည်။
- ၂.၁၀ ကမ္ဘောဇဘဏ်သည် Certificate of Term Deposit အား ထုတ်ပေးမည်ဖြစ်ပြီး ၎င်းသည် သက်တမ်းနှင့် သက်ဆိုင်ရာ အတိုးနှုန်းအား ဖော်ပြပေးခြင်းဖြစ်သည်။

## ၃။ ငွေစာရင်းလုပ်ငန်းဆောင်ရွက်မှု

- ၃.၁ အပ်နှံသူသည် ငွေစာရင်းအမျိုးအစားပေါ်မူတည်၍ ကမ္ဘောဇဘဏ်မှသတ်မှတ်ထားသော အနည်းဆုံး လက်ကျန်ငွေ ပမာဏကို ထားရှိရန်လိုအပ်သည်။
- ၃.၂ **Special Cash Fixed Deposit Account** အတွက် ရရှိနိုင်သော သက်တမ်းမှာ **ရက်သုံးဆယ် (၃၀)** ဖြစ်သည်။ သို့ရာတွင် ကမ္ဘောဇဘဏ်သည် **Special Cash Fixed Deposit Account** ၏ သက်တမ်းအား မည်သည့်အချိန်တွင်မဆို ပြောင်းလဲသတ်မှတ်ခြင်း သို့မဟုတ် ငွေထုတ်ယူရန်ကမ်းလှမ်းခြင်းတို့အား လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ပြောင်းလဲသွားသည့်သတင်းအချက်အလက်များအား ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲများတွင် စုံစမ်း မေးမြန်းနိုင်သည်။
- ၃.၃ **Special Cash Fixed Deposit Account** ၏ သက်ဆိုင်ရာ အတိုးနှုန်းများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအား ကမ္ဘောဇဘဏ်၏ဘဏ်ခွဲများတွင် စုံစမ်းစစ်ဆေးမေးမြန်းနိုင်သည်။
- Special Cash**
- ၃.၄ **Fixed Deposit Account** ၏ အတိုးနှုန်းသည် ကမ္ဘောဇဘဏ်၏ တစ်ဦးတည်းသော ဆုံးဖြတ်ပိုင်ခွင့်ဖြင့် မည်သည့်အချိန်တွင်မဆို ပြင်ဆင်ပြောင်းလဲသတ်မှတ်နိုင်သည်။
- ၃.၅ ကမ္ဘောဇဘဏ်၏ အခကြေးငွေဇယားတွင် ဖော်ပြထားသည့် ငွေစာရင်းပေါ်တွင် ကောက်ခံရမည့် အခကြေးငွေနှင့် ကုန်ကျစရိတ်များအား ကမ္ဘောဇဘဏ်မှ ကောက်ခံပိုင်ခွင့်ရှိသည်။
- ၃.၆ **Special Cash Fixed Deposit Account** ၏ သက်တမ်းမတိုင်မီ စောလျင်စွာ စာရင်းပိတ်သိမ်းခြင်းအား ကမ္ဘောဇဘဏ်အနေဖြင့် ခွင့်ပြုမည်မဟုတ်ပါ။

## ၄။ စာချုပ်သက်တမ်းနှင့် သက်တမ်းစေ့မည့်နေ့ရက်

စာချုပ်သက်တမ်းသည် **Special Cash Fixed Deposit Account** သို့ သဘောတူညီချက်နှင့်အညီ သဘောတူထားသည့် ငွေပမာဏအား ထည့်သွင်းအပ်နှံသည့်နေ့ရက်တွင် စတင်မည်ဖြစ်သည်။ သက်တမ်းစေ့မည့်နေ့ရက်သည် အလုပ်ဖွင့်ရက်အတွင်း ကျရောက်ခဲ့ခြင်းမရှိပါက **Special Cash Fixed**

**Deposit Account** မှ ပြန်လည်ပေးအပ်ခြင်းအား ကမ္ဘောဇဘဏ်၏ အလုပ်ဖွင့်ဖြစ်သည့် နောက်တစ်ရက်တွင် ပေးအပ်ရမည်ဖြစ်သည်။

## ၅။ Special Cash Fixed Deposit Account အား သက်တမ်းတိုးခြင်း

ငွေအပ်နှံသူသည် အောက်ပါကိစ္စရပ်များဆောင်ရွက်လိုပါက သက်တမ်းကုန်ဆုံးမည့် နေ့ရက်မတိုင်မီ အနည်းဆုံး ခုနစ်(၇)ရက်ကြိုတင်၍ စာဖြင့်ရေးသားထားသော ညွှန်ကြားချက်အား ကမ္ဘောဇဘဏ်သို့ ပေးပို့ရမည်ဖြစ်သည်။

၅.၁ **Special Cash Fixed Deposit Account** အား သက်တမ်းတိုးခြင်း၊ သို့မဟုတ်

၅.၂ ငွေအပ်နှံပေးခြင်း သို့မဟုတ် ငွေထည့်သွင်းခြင်းနှင့် သက်တမ်းစေ့မည့်နေ့ရက်တွင် အတိုးပေးခြင်း။

၅.၃ အကယ်၍ ငွေအပ်နှံသူသည် **Special Cash Fixed Deposit Account** အား သက်တမ်းတိုးရန် ဆန္ဒရှိပါက **Special Cash Fixed Deposit Account** အား ဆက်လက်အသုံးပြုနိုင်ခွင့်အပေါ်မူတည်၍ ကမ္ဘောဇဘဏ်အနေဖြင့် တူညီသောသက်တမ်းဖြင့် သက်တမ်းတိုးသည့်အချိန်ရှိ အတိုးနှုန်းဖြင့် သက်တမ်းတိုးပေးနိုင်မည်ဖြစ်သည်။

၅.၄ ကမ္ဘောဇဘဏ်သည် ၎င်း၏တစ်ဦးတည်းသော ဆုံးဖြတ်ချက်ဖြင့် အတိုးနှုန်းအား ပြင်ဆင်ပြောင်းလဲသတ်မှတ်နိုင်သည်။

၅.၅ အကယ်၍ **Special Cash Fixed Deposit Account** ဆောင်ရွက်ချက်အား အနာဂတ်တွင် ရုတ်သိမ်းမည်ဆိုပါက ငွေအပ်နှံသူအနေဖြင့် အပ်နှံသည့်သက်တမ်းကုန်ဆုံးခြင်းအပေါ်မူတည်၍ ပုံမှန်စာရင်းသေအပ်ငွေစာရင်း ပြုလုပ်ပေးရန် သို့မဟုတ် ကမ္ဘောဇဘဏ်ရှိ CASA ငွေစာရင်းသို့ သက်တမ်းစေ့သည့်နေ့ရက်တွင် ငွေထည့်သွင်းပေးရန် ကမ္ဘောဇဘဏ်သို့ ညွှန်ကြားနိုင်သည်။ အကယ်၍ **Special Cash Fixed Deposit Account** အစီအစဉ်သည် ရုတ်သိမ်းခြင်းခံရမည်ဆိုပါက ကမ္ဘောဇဘဏ်သည် အဆိုပါ သက်တမ်းစေ့ရောက်သည့် ငွေအပ်နှံခြင်းများအား ပုံမှန် စာရင်းသေအပ်ငွေစာရင်း အဖြစ်သို့ အလိုအလျောက်ပြောင်းလဲပိုင်ခွင့်ရှိမည်ဖြစ်သည်။

## ၆။ ပြန်လည်ပေးအပ်ခြင်း

ငွေအပ်နှံသူသည် **Special Cash Fixed Deposit Account** ကိုသက်တမ်းတိုးရန်ရွေးချယ်ခြင်းမရှိပါက အပ်နှံထား သောငွေ သို့မဟုတ် ထည့်သွင်းထားသောငွေအား သက်တမ်းစေ့ရောက်သည့်နေ့ရက်တွင် ကမ္ဘောဇဘဏ်ရှိ ငွေအပ်နှံသူ၏ Cash Account - Call သို့မဟုတ် Cash Account - Current သို့မဟုတ် အခြားပုံမှန် စာရင်းရှင်အပ်ငွေစာရင်း၊ ခေါ်ယူအပ်ငွေစာရင်း (Current / Call) ငွေစာရင်းတစ်ခုခုသို့ လွှဲပြောင်းထည့်သွင်း ပေးသွားမည်ဖြစ်သည်။ သက်တမ်းစေ့ရောက်သည့်နေ့ရက်တွင် **Special Cash Fixed Deposit Account** မှ ငွေသားထုတ်ယူရန် ပုံမှန် စာရင်းရှင်အပ်ငွေစာရင်း၊ ခေါ်ယူအပ်ငွေစာရင်း (Current / Call) ငွေစာရင်းများ သို့မဟုတ် Cash Account ငွေစာရင်းများ လိုအပ်မည်ဖြစ်ပါသည်။ သက်တမ်းမစေ့ရောက်မီ စာရင်းပိတ်သိမ်းခြင်းအား ကမ္ဘောဇ ဘဏ်မှ ခွင့်ပြုမည်မဟုတ်ပါ။ စာရင်းပြောင်းနည်းဖြင့်ထုတ်ပေးပြီးပါက **Special Cash Fixed Deposit Account** သည် အလိုအလျောက် ပိတ်သိမ်းသွားမည်ဖြစ်သည်။

## ၇။ လွှဲပြောင်းနိုင်မှု

၇.၁ ငွေအပ်နှံသူသို့ ပေးအပ်ထားသည့် **Special Cash Fixed Deposit Account** နှင့် သက်ဆိုင်ရာဝန်ဆောင်မှုများမှာ မည်သည့် အခြေ အနေ၌မဆို လွှဲပြောင်းခွင့်မရှိဘဲ ငွေအပ်နှံသူတစ်ဦးတည်းကသာ အသုံးပြုရမည်။

၇.၂ ကမ္ဘောဇဘဏ်သည် ၎င်း၏အခွင့်အရေး၊ အကျိုးခံစားခွင့် (သို့မဟုတ်) တာဝန်များအားလုံးကို မည်သူ့ကိုမဆို လွှဲပြောင်း၊ လွှဲအပ် (သို့မဟုတ်) ရောင်းချခွင့်ရှိပြီး ဤစည်းကမ်းချက်များသည်



- ကမ္ဘောဇဘဏ်ကိုဆက်ခံသူ၊ လွှဲပြောင်း လက်ခံသူများ၏ အကျိုးအတွက် ဆက်လက်အာဏာသက်ရောက်စေရမည်။
- ၇.၃ ကမ္ဘောဇဘဏ်သည် ငွေအပ်နှံသူတစ်ဦး ရှုံးသွပ်သွားသည့်အခါတွင်ဖြစ်စေ၊ အကြောင်းတစ်စုံတစ်ရာကြောင့် ငွေအပ်နှံသူအနေဖြင့် မိမိ၏အမှုကိစ္စများကို ဆောင်ရွက်နိုင်စွမ်း မရှိသည့်အခါတွင်ဖြစ်စေ၊ ၎င်းအား တရားဝင်အုပ်ထိန်းသူ (သို့မဟုတ်) တရားဝင်ကိုယ်စားလှယ်ကို ကမ္ဘောဇဘဏ်၏ သတ်မှတ်သည့် နည်းလမ်းများအတိုင်း အပ်နှံငွေကို ထုတ်ပေးရမည်။
- ၇.၄ အရွယ်ရောက်ပြီး နှစ်ဦး (သို့မဟုတ်) နှစ်ဦးထက်ပို တွဲဖက်၍ ငွေစာရင်းဖွင့်လှစ်ထားသည့် ငွေစာရင်းပိုင်ရှင်များမှ တစ်ဦးဦး သေဆုံးသည့်အခါမျိုးတွင် ကျန်ရှိသူ ငွေစာရင်းပိုင်ရှင်(များ) (သို့မဟုတ်) အကျိုးခံစားခွင့်ရှိသူများမှ ငွေထုတ်ယူခွင့်ရှိသည်။
- ၇.၅ အကျိုးခံစားခွင့် လွှဲအပ်ထားခြင်းမရှိသော ငွေအပ်နှံသူ သေဆုံးပါက အပ်နှံငွေလက်ကျန်ကို အမွေ ထိန်းစာလက်မှတ် (သို့မဟုတ်) အမွေဆက်ခံခွင့်လက်မှတ် တင်ပြရန်မလိုဘဲ ကမ္ဘောဇဘဏ်မှသတ်မှတ်ထားသည့် လိုအပ်သည့် စာရွက် စာတမ်းများ တင်ပြနိုင်သူ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ တရားဝင်မွေးစားထားသော သားသမီး (သို့မဟုတ်) ယင်းတို့ မရှိလျှင် မြေး (သို့မဟုတ်) ယင်းတို့မရှိလျှင် မိဘ၊ ညီအစ်ကို၊ မောင်နှမအား ထုတ်ပေးရမည်။

## ၈။ ကြွေးမြီတာဝန်များ

ကမ္ဘောဇဘဏ်၏ စာဖြင့်ကြိုတင်ခွင့်ပြုချက်မရဘဲ ငွေအပ်နှံသူသည် **Special Cash Fixed Deposit Account** မှနေ၍ သော်လည်းကောင်း၊ ယင်းစာရင်းထဲရှိ ငွေတစ်ခုခုမှသော်လည်းကောင်း၊ ကြွေးမြီတာဝန်တစ်ခုခု (သို့မဟုတ်) အခြားသော အဖွဲ့၏ အကျိုးစီးပွားတစ်ခုခု ဖန်တီးခြင်း၊ ဖြစ်ပေါ်ခွင့်ပြုခြင်းတို့ မဖြစ်စေရ။

## ၉။ နုတ်ယူပိုင်ခွင့်

ငွေအပ်နှံသူသည် အခြားလူပုဂ္ဂိုလ်မှဖြစ်စေ၊ ဘဏ်မှဖြစ်စေ သို့မဟုတ် မည်သည့်အကြောင်းပြချက်မဆိုကြောင့်ဖြစ်စေ မှားယွင်းလွှဲပြောင်းမိသောကြောင့် ၎င်း၏အကောင့်တွင် ပိုနေသော ငွေများကို ပြန်ပေးရန် တာဝန်ရှိပါသည်။ ယင်းပိုငွေများသည် ငွေအပ်နှံသူ၏ ရပိုင်ခွင့်ရှိသည့် ငွေများမဟုတ်သည့်အားလျော်စွာ မည်သည့်ကန့်သတ်ချက်၊ အသိပေးချက်မှပေးပို့ခြင်းမရှိဘဲ သို့မဟုတ် လျော်ကန်သင့်မြတ်သည့် နည်းလမ်းအရပ်ရပ်ဖြင့် နုတ်ယူနိုင်သည်။

## ၁၀။ စွန့်လွှတ်မှု

- ၁၀.၁ ဤစည်းကမ်းချက်ပါ ရပိုင်ခွင့်၊ အာဏာ (သို့မဟုတ်) အခွင့်အရေးကိုကျင့်သုံးရန် ကမ္ဘောဇဘဏ်ကပျက်ကွက် ခြင်း (သို့မဟုတ်) နှောင့်နှေးခြင်းသည် စွန့်လွှတ်ခြင်းမမှတ်ယူရပါ။ ထို့အတူ ရပိုင်ခွင့်၊ အာဏာ သို့မဟုတ် အခွင့်အရေးကို တစ်ခုတည်း (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းတည်း ကျင့်သုံးမှုသည်လည်း အခွင့်အရေးများကို စွန့်လွှတ်ခြင်း မမြောက်စေရ။
- ၁၀.၂ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ဥပဒေအရပေးအပ်ထားသော အခွင့်အရေး (သို့မဟုတ်) ကုစားမှု တို့အပြင် ဤစည်းကမ်းချက်များတွင် ဖော်ပြထားသော ကမ္ဘောဇဘဏ်၏အခွင့်အရေးများနှင့် ကုစားမှုများအား ထပ်ပေါင်းထည့်ထားခြင်းဖြစ်သည်။

## ၁၁။ မလွန်ဆန်နိုင်သော ဖြစ်ရပ်များ

ဤဝန်ဆောင်မှုကို ကမ္ဘောဇဘဏ်က ဆောင်ရွက်ပေးနေစဉ်ကာလအတွင်း သဘာဝဘေးအန္တရာယ်၊ စစ်ဖြစ်ပွားမှု၊ ဆန္ဒပြမှု သို့မဟုတ် အလုပ်သမားအငြင်းပွားမှု၊ ကုန်သွယ်ရေးပိတ်ပင်မှု၊ အစိုးရအမိန့်၊ မီးလောင်မှု၊ ရေကြီးမှု၊ မိုးသည်းထန်စွာ ရွာသွန်းမှု၊ မုန်တိုင်းတိုက်ခတ်မှု၊ သို့မဟုတ် ရာသီဥတုအခြေအနေပြင်းထန်မှု၊ ဆူပူအုံကြွမှု၊ ပုန်ကန်မှု၊ ပြည်တွင်း ဆူပူအုံကြွမှု၊ စီးပွားရေးပိတ်ဆို့မှု၊ သပိတ်မှောက်မှု၊ လျှပ်စစ်မီးမရမှု၊ စက်ချွတ်ယွင်းမှု သို့မဟုတ် ကမ္ဘောဇဘဏ်အနေဖြင့်

အကျိုးသင့်အကြောင်းသင့်ထိန်းချုပ်၍မရနိုင်သော အကြောင်းများကြောင့် ဖြစ်ရသည့် ပျက်ကွက်မှု သို့မဟုတ် နှောင့်နှေးမှု သို့မဟုတ် အခြားမည်သည့် မလွန်ဆန်နိုင်သော ဖြစ်ရပ်မဆို ဤတွင်ပါဝင်သော ဖြစ်ရပ်များသာ ပါဝင်သည်ဟုကန့်သတ်ထားခြင်းမရှိဘဲ မည်သည့်ပျက်ကွက်မှု သို့မဟုတ် နှောင့်နှေးမှုမဆိုအတွက် ကမ္ဘောဇဘဏ်တွင် တာဝန်မရှိကြောင်းကို ငွေအပ်နှံသူသည် နားလည်သဘောတူပါသည်။ ကမ္ဘောဇဘဏ်သည် အဆိုပါအခြေအနေများက ဟန့်တားမှုများဖြစ်စေခြင်း၊ အနှောင့်အယှက်ဖြစ်စေသည့် သို့မဟုတ် နှောင့်နှေးစေသည့် အတိုင်းအတာအပေါ်မူတည်၍ အဆိုပါအခြေအနေများရပ်တန့်သွားသည့်အချိန်အထိ အဆိုပါဝန်ဆောင်မှုများအား ပံ့ပိုးပေးမှုကို ဆိုင်းငံ့ထားပါမည်။ ကမ္ဘောဇဘဏ်သည် ဤအခြေအနေများဆက်လက်ဖြစ်ပျက်နေစဉ်ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကို ပျက်ကွက်မှု သို့မဟုတ် နှောင့်နှေးမှုတစ်ရပ်ရပ်အတွက် ငွေအပ်နှံသူ သို့မဟုတ် အခြားမည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမျှ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်းချက်များကို ချိုးဖောက်ခြင်းဖြစ်သည်ဟု သတ်မှတ်မည်မဟုတ်ပါ။

## ၁၂။ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် စီးပွားရေးအရေးယူမှုများ

- ၁၂.၁ ကမ္ဘောဇဘဏ်သည် အချို့လူပုဂ္ဂိုလ်များ (သို့မဟုတ်) အဖွဲ့များနှင့်လုပ်ငန်းဆောင်ရွက်မှုကို တားမြစ်ထားသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် အချို့နိုင်ငံများ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေများကို လိုက်နာရမည်ဖြစ်သည်။
- ၁၂.၂ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်း (သို့မဟုတ်) အကြမ်းဖက်သမားငွေကြေးထောက်ပံ့မှု ဆန့်ကျင်ရေးနှင့် စီးပွားကုန်သွယ်ရေးအရေးယူမှုအန္တရာယ်များကို စီမံရန် (သို့မဟုတ်) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၏ အခြားဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်အလို့ငှာ ကမ္ဘောဇဘဏ်က တောင်းဆိုသည့် သတင်းအချက် အလက်အားလုံးကို ငွေအပ်နှံသူက ပေးရမည်။
- ၁၂.၃ ကမ္ဘောဇဘဏ်မှ ငွေကြေးလုပ်ငန်းဆောင်ရွက်ပေးရသည့် လုပ်ငန်းစဉ်သည် မြန်မာ (သို့မဟုတ်) အခြားနိုင်ငံ များ၏ ဥပဒေကိုမချိုးဖောက်ကြောင်း ငွေအပ်နှံသူကကြေညာပြီး အာမခံသည်။

## ၁၃။ အာမခံခြင်း

- ၁၃.၁ **Special Cash Fixed Deposit Account** လုပ်ဆောင်မှု (သို့မဟုတ်) အသုံးပြုမှု၊ ဤစည်းကမ်းချက်တစ်ခုခုကို ငွေအပ်နှံသူက ချိုးဖောက်မှု၊ မဆောင်ရွက်မှု၊ လိုလောက်အောင်မဆောင်ရွက်မှု (သို့မဟုတ်) ၎င်း၏ တာဝန်များ ဆောင်ရွက်ရာတွင် ငွေအပ်နှံသူ၏လုပ်ရပ်၊ အမှား၊ ကိုယ်စားပြုမှု၊ မှားယွင်းကိုယ်စားပြုမှု၊ မှားယွင်းပြုမှု (သို့မဟုတ်) ပေါ့ဆမှုဖြစ်ပေါ်လာသည့် မည်သည့်တာဝန်ရှိမှု၊ မည်သည့်အခြား ဆုံးရှုံးမှုကိုမျှ ကမ္ဘောဇဘဏ်မှတာဝန် မရှိစေရန်၊ ငွေအပ်နှံသူသည် သူ/သူမ၏ ကိုယ်ပိုင်ကုန်ကျစရိတ်ဖြင့် ကင်းလွတ်ခွင့်ပြု၊ ကာကွယ်မည်ဟု သူ/သူမက ဤစည်းကမ်းချက်များတွင် သဘောတူညီသည်။
- ၁၃.၂ မည်သည့်အခြေအနေမျိုးတွင်မျှ **Special Cash Fixed Deposit Account** နှင့်စပ်လျဉ်း၍ တိုက်ရိုက်၊ သွယ်ဝိုက်၊ အကျိုးဆက်၊ အထူးပြု (သို့မဟုတ်) စံပြတားမြစ်ခြင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများအတွက် ကမ္ဘောဇဘဏ်က ငွေအပ်နှံသူကို ပေးရန် တာဝန်မရှိစေရ။
- ၁၃.၃ ဤစည်းကမ်းချက်ပါ တာဝန်တစ်ခုခုကိုဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့် ငွေအပ်နှံသူအနေဖြင့် (တိုက်ရိုက်ဖြစ်စေ (သို့မဟုတ်) သွယ်ဝိုက်၍ဖြစ်စေ) ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှု၊ နစ်နာမှု၊ အငြင်းပွားမှု အစရှိသည့် ကိစ္စရပ်များအတွက် ကမ္ဘောဇဘဏ်တွင်တာဝန်မရှိစေရပါ။
- ၁၃.၄ ငွေအပ်နှံသူမှ တင်ပြလာသော အတည်ပြုထောက်ခံချက်ပေးထားသည့် ချက်လက်မှတ်၊ ပြေစာ (သို့မဟုတ်) အခြားစာချုပ်စာတမ်းများ ငွေကောက်ခံရာမှ ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှု (သို့မဟုတ်) နစ်နာမှုများသည် ငွေအပ်နှံသူ၏ တောင်းဆိုဖော်ပြချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု မှတ်ယူမည် ဖြစ်ပြီး ငွေအပ်နှံသူတွင်သာ တာဝန်ရှိစေမည်ဖြစ်သည်။

၁၃.၅ ငွေအပ်နှံသူ၏ ကမ္ဘောဇဘဏ်ရှိ ငွေစာရင်းနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်သည် ဤစည်းကမ်းချက်ပါ ကမ္ဘောဇဘဏ်၏ လုပ်ပိုင်ခွင့်များဆောင်ရွက်ရာတွင် ညွှန်ကြားချက်များလက်ခံခြင်း၊ ဖက်စ်ပေးပို့ခြင်းနှင့် အခြားဆက် သွယ်ရေး (သို့မဟုတ်) အီလက်ထရောနစ်ညွှန်ကြားချက်များအားဆောင်ရွက်ခြင်း(သို့မဟုတ်) ဆောင် ရွက်ရန် ပျက်ကွက်ခြင်းတို့ကြောင့် ကမ္ဘောဇဘဏ်မှဖြစ်ပေါ်လာနိုင်သည့် အရေးယူမှုများ၊ တရားစွဲဆိုမှုများ၊ တောင်းဆိုမှုများ၊ နစ်နာဆုံးရှုံးမှုများ၊ ကုန်ကျမှုများ၊ အတိုး (တရားစီရင်ဆုံးဖြတ်မှုမတိုင်မီနှင့် ဆုံးဖြတ် ပြီး နောက်နှစ်ခုလုံးအပါအဝင်)နှင့် ကုန်ကျစရိတ်များ (ရှေ့နေနှင့်အမှုသည်ကြားအခြေခံသည့် ဥပဒေ ရေးရာစရိတ်အပါအဝင်) စသည်တို့အတွက် ငွေအပ်နှံသူတွင်သာ တာဝန်ရှိစေမည်ဖြစ်သည်။

၁၃.၆ **Special Cash Fixed Deposit Account** ကို ပိတ်သိမ်းလင့်ကစား အထက်ဖော်ပြပါကင်းလွတ်ခွင့်များမှာ ဆက်လက်တည်ရှိရမည်။

### ၁၄။ အချက်အလက် ထုတ်ဖော်ပြောကြားခြင်း

ကမ္ဘောဇဘဏ်သည် သက်ဆိုင်ရာဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်သည့်အခါ (သို့မဟုတ်) ကမ္ဘောဇဘဏ်မှ လိုအပ်သည့် (သို့မဟုတ်) အထောက်အကူပြုသည်ဟုယူဆသည့်အခါ (ငွေအပ်နှံသူတစ်ဦးတည်း ဖြစ်စေ၊ အခြားသူများနှင့်ပူးတွဲ၍ဖြစ်စေ

ကမ္ဘောဇဘဏ်မှရယူထားသည့်ဝန်ဆောင်မှုများ၊ ချေးငွေတစ်ခုခု၏ ကြွေးမြီဆန်းစစ်မှုရည်ရွယ်ချက်အပါအဝင်) ငွေအပ်နှံသူနှင့်ဆိုင်သော အချက်အလက်များ၊ သူ/သူမ၏ ငွေစာရင်း(များ)၊ (သို့မဟုတ်) ရရန်ပိုင်ခွင့်များ (သို့မဟုတ်) ချေးငွေများနှင့် မည်သည့်အချက် အလက်မဆိုကို ငွေအပ်နှံသူ၏ ကိုယ်စား အောက်ပါတို့ထဲသို့ ကမ္ဘောဇဘဏ်အားပေးခွင့်ပြုသည် -

၁၄.၁ ကမ္ဘောဇဘဏ်၏ ရုံးချုပ်၊ အဖွဲ့ဝင်ကုမ္ပဏီ၊ ဘဏ်ခွဲ (သို့မဟုတ်) လက်အောက်ခံတစ်ခုခု  
 ၁၄.၂ စာရင်းစစ်များ၊ ကျွမ်းကျင်အကြံပေးများနှင့်လျှို့ဝှက်ထားရှိရန် တာဝန်နှင့်သက်ဆိုင်သည့် အခြားပုဂ္ဂိုလ်(များ)

၁၄.၃ ကမ္ဘောဇဘဏ်ကွန်ပျူတာစနစ်များကိုရောင်းချသူ၊ တပ်ဆင်ပေးသူ၊ ပြင်ဆင်ထိန်းသိမ်းသူ (သို့မဟုတ်) ပြုပြင်ပေးသူများ

၁၄.၄ ကမ္ဘောဇဘဏ်၊ ကမ္ဘောဇဘဏ်ရုံးချုပ် (သို့မဟုတ်) ကမ္ဘောဇဘဏ်ခွဲတစ်ခုခုအပေါ်၊ သို့မဟုတ် ငွေအပ်နှံသူ (သို့မဟုတ်) ငွေအပ်နှံသူ၏ ငွေစာရင်းကဆောင်ရွက်သည့် ငွေကြေးလုပ်ငန်းများအပေါ် စီရင် ပိုင်ခွင့်ရှိသော စတော့အိတ်ချန်း၊ ဈေးကွက် (သို့မဟုတ်) အာဏာပိုင်တစ်ခုခု

၁၄.၅ အဆိုပါတောင်းဆိုမှု သို့မဟုတ် မေတ္တာရပ်ခံမှုကို လုပ်ခွင့်ရှိသောအဖွဲ့တစ်ခုခု

၁၄.၆ စည်းကမ်းချက်များအရ မိမိ၏အခွင့်အရေး၊ တာဝန် (သို့မဟုတ်) စွန့်စားရမှုများကို ရောင်းချ ရန် (သို့မဟုတ်) လွှဲအပ်ရန် (သို့မဟုတ်) မျှဝေရန် ကမ္ဘောဇဘဏ်က ပဋိညာဉ်ပြုသူ (သို့မဟုတ်) ပဋိညာဉ်ပြုရန် ကမ်းလှမ်းသူ တစ်ဦးဦး

၁၄.၇ ငွေအပ်နှံသူ၏ ငွေစာရင်း(များ) (သို့မဟုတ်) ချေးငွေများ (သို့မဟုတ်) ဘဏ်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ဝန်ဆောင်မှုပေးရန်အတွက် ကမ္ဘောဇဘဏ်က ပဋိညာဉ်ပြုသူ (သို့မဟုတ်) ပဋိညာဉ်ပြုရန် ကမ်းလှမ်းသူတစ်ဦးဦး (အေးဂျင့်၊ ကန်ထရိုက်တာ (သို့မဟုတ်) တတိယ အဖွဲ့ ဝန်ဆောင်မှုပေးသူများ အပါအဝင်) ။

၁၄.၈ ငွေအပ်နှံသူနှင့်ဆက်ဆံရန် (သို့မဟုတ်) ငွေအပ်နှံသူကိုဝန်ဆောင်မှုပေးရန် (သို့မဟုတ်) ငွေ အပ်နှံသူ၏ ငွေစာရင်းများ၊ ချေးငွေများဆိုင်ရာလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆက်ဆံရေး အရာရှိများအပါအဝင် ကမ္ဘောဇဘဏ်၊ ကမ္ဘောဇဘဏ်၏ရုံးချုပ် (သို့မဟုတ်) အဖွဲ့ဝင်ကုမ္ပဏီကခန့်ထားသည့် (သို့မဟုတ်) အေးဂျင့်အဖြစ်ပါဝင်စေသည့် ပုဂ္ဂိုလ်တစ်ဦးဦး

၁၄.၉ ဒေတာတွက်ချက်မှုနှင့် အခြားအုပ်ချုပ်ရေးလုပ်ငန်းများကို ကမ္ဘောဇဘဏ်ကမဟုတ်ထိန်းချုပ်နိုင်ရန် (သို့မဟုတ်) အထက်ပါဝန်ဆောင်မှု/လုပ်ငန်းများအတွက် ကမ္ဘောဇဘဏ်၏ရုံးချုပ်၊ ယင်း၏ အဖွဲ့ဝင်များ (သို့မဟုတ်) တတိယအဖွဲ့ များသို့ လုပ်ငန်းအပ်နှံနိုင်ရန် ဆောင်ရွက်ခြင်း



၁၄.၁၀ ၎င်း/သူ/သူမ၏တာဝန်ကိုထမ်းဆောင်ရာတွင် ငွေအပ်နှံသူကပြစ်ချက်ကျူးလွန်သည့် ဖြစ်ရပ် တွင် အစိုးရ/စည်းကမ်းထိန်းသိမ်းရေး/တရားရေးအာဏာပိုင် တစ်ဦးဦးထံသို့ ပေးအပ်ခြင်း

## ၁၅။ အထွေထွေ

- ၁၅.၁ ကမ္ဘောဇဘဏ်သို့ ငွေအပ်နှံသူကပေးထားသည့် သူ/သူမ၏လိပ်စာ၊ ဆက်သွယ်ရန်ဖုန်း (သို့မဟုတ်) အခြား အချက်အလက်တစ်ခုခု အပြောင်းအလဲဖြစ်ပါက ငွေအပ်နှံသူသည်ဘဏ်သို့ ဖြစ်နိုင်သမျှစောလျင်စွာ အကြောင်းကြားရမည်။
- ၁၅.၂ မိမိ၏အပ်ငွေစာရင်းကို သူ/သူမ/၎င်းက ပိတ်သိမ်းရန်ရွေးချယ်ပါက ကမ္ဘောဇဘဏ်၏ဘဏ်ခွဲသို့ ငွေအပ်နှံသူ သည် ကိုယ်တိုင်လာရောက်ရမည်။
- ၁၅.၃ **Special Cash Fixed Deposit Account** ကို ပိတ်သိမ်းသည့်အခါ၊ ငွေအပ်နှံသူသည် ၎င်း၏ချက်စာအုပ် (သို့မဟုတ်) ဘဏ်စာအုပ်ကို ချက်ခြင်းပြန်အပ်ရမည်။ ငွေစာရင်းရှိငွေကြေးအားလုံးကို ငွေအပ်နှံသူထံသို့ ချက်ခြင်း ပြန်လည် ပေးအပ်မည်။
- ၁၅.၄ လုံလောက်သောအကြောင်းရင်းများအတွက် ငွေစာရင်းကို မည်သည့်အချိန်၌မဆို ကမ္ဘောဇဘဏ်က ပိတ်သိမ်း ခွင့်ရှိပြီး ကမ္ဘောဇဘဏ်က အခါအားလျော်စွာ သတ်မှတ်ထားသည့် အချိန်ကာလအထိ လက်ကျန်ငွေ "သုည (၀)" ဖြစ်နေသော ငွေစာရင်းများကိုလည်း ကမ္ဘောဇဘဏ်ကပိတ်သိမ်းခွင့်ရှိသည်။
- ၁၅.၅ ကမ္ဘောဇဘဏ်က အခါအားလျော်စွာ သတ်မှတ်ထားသည့်ကာလတစ်ခုအထိ ငွေစာရင်းသည်အထုတ်အသွင်းမရှိ (သို့မဟုတ်) စာရင်းသေဖြစ်နေလျှင် ထိုငွေစာရင်းကို ကမ္ဘောဇဘဏ်က ပိတ်ပင်/ယာယီရပ်ဆိုင်းခွင့်ရှိသည်။ အဆိုပါဖြစ်ရပ်တွင် ငွေအပ်နှံသူက ငွေစာရင်းဖွင့်သည့် ကမ္ဘောဇဘဏ်သို့ လူကိုယ်တိုင်လာ၍ ငွေစာရင်းပြန်ဖွင့်ကာ ကမ္ဘောဇဘဏ်ကတောင်းဆိုသည့် KYC (ဆက်သွယ်ဆောင်ရွက်သူအကြောင်းသိရှိရန်) လိုအပ်ချက် အားလုံးကို ဖြည့်ဆည်းရမည်။
- ၁၅.၆ ကမ္ဘောဇဘဏ်သည် အခါအားလျော်စွာ ဥပဒေကလိုအပ်သည့်အတိုင်း ပြည်ထောင်စုမြန်မာနိုင်ငံ ဗဟိုဘဏ်ထံသို့ အထုတ်အသွင်းမရှိသောငွေစာရင်းဆိုင်ရာ အချက်အလက်များကို တင်ပြနိုင်သည်။
- ၁၅.၇ ဤစည်းကမ်းချက်များပါ မည်သည့်ပြဋ္ဌာန်းချက် သို့မဟုတ် အပ်ငွေစာရင်း နှင့်/သို့မဟုတ် အတိုးနှုန်း၊ သက်တမ်း၊ အနည်းဆုံးထားရှိရမည်လက်ကျန်ငွေပမာဏ၊ လုပ်ငန်းစဉ်တို့အား ကြိုတွင်ပါဝင်သောအချက်များသာဖြစ်သည်ဟု ကန့်သတ်ထားခြင်းမရှိဘဲ မည်သည့်အချိန်တွင်မဆို ကြိုတင်အကြောင်းကြားခြင်းကို ပြုလုပ်ခြင်းမရှိဘဲ ကမ္ဘောဇဘဏ်သည် ပြင်ဆင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း အား ဆောင်ရွက်ခွင့်ရှိသည်။
- ၁၅.၈ ဤဝန်ဆောင်မှုအား မည်သည့်အချိန်တွင်မဆို မည်သည့်အကြောင်းကြောင့်ဖြစ်စေ ကမ္ဘောဇဘဏ်၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ ပယ်ဖျက်ခြင်း သို့မဟုတ် ရုတ်သိမ်းခြင်းတို့အား ဆောင်ရွက်နိုင်မည်ဖြစ်သည်။
- ၁၅.၉ ငွေစာရင်းလုပ်ငန်းဆောင်ရွက်မှုများအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ဥပဒေ၊ စည်းမျဉ်းစည်း ကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

## ၁၆။ ဉာဏပစ္စည်းပိုင်ဆိုင်ခွင့်

ကမ္ဘောဇဘဏ်၏ဝဘ်ဆိုက်နှင့် စာရွက်စာတမ်းအားလုံးတွင် အကြောင်းအရာအဖြစ်ဖြင့်ဖြစ်စေ၊ စကားအသုံးအနှုန်းပုံစံအဖြစ် ဖြင့်ဖြစ်စေ ပါရှိသော တံဆိပ်၊ သင်္ကေတ၊ စာလုံးအမှတ်အသား၊ လုပ်ငန်းဝန်ဆောင်မှု အမှတ်အသား၊ လုပ်ငန်းအမည်နှင့် ဒီဇိုင်းလက်ရာအားလုံး၏ ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်အရပ်ရပ်သည် ကမ္ဘောဇဘဏ်၏မူပိုင်ဖြစ်သည်။ ငွေအပ်နှံသူသည် ကမ္ဘောဇဘဏ်၏ ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ကို ကမ္ဘောဇဘဏ်မှ စာဖြင့် ရေးသားထားသော ကြိုတင်သဘောတူညီချက်ကို လက်ခံရရှိခြင်းမရှိဘဲ ကိုယ်ကျိုးအတွက် သုံးစွဲခြင်းမပြုရ သို့မဟုတ် ကြော်ငြာခြင်းမပြုရ။ ငွေအပ်နှံသူသည် ကမ္ဘောဇဘဏ်၏ပုံရိပ်၊ ကုန်အမှတ်တံဆိပ်၊ လုပ်ငန်းအမည် သို့မဟုတ်

အခြားဥပဒေစည်းဆိုင်ရာ မူပိုင်ခွင့်ကို ထိခိုက်ပျက်ပြားစေနိုင်သည့် မည်သည့်ပြုလုပ်မှုမျိုးကိုမဆို ပြုလုပ်ခွင့်ရှိမည်မဟုတ်ပါ။ သို့မဟုတ် အခြားသူက ပြုလုပ်ခြင်းကိုလည်း ခွင့်ပြုပေးပိုင်ခွင့်ရှိမည်မဟုတ်ပါ။

## ၁၇။ ပြင်ဆင်ခြင်း

ဤစည်းကမ်းချက်များပါ မည်သည့်ပြဋ္ဌာန်းချက် သို့မဟုတ် ဝန်ဆောင်မှု နှင့်/သို့မဟုတ် မည်သည့်အဖိုးအခကိုမဆို မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းပြချက်အတွက်မဆို မည်သည့်ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ပြုလုပ်ခြင်းမရှိဘဲ ကမ္ဘောဇဘဏ်သည် ၎င်း၏တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ပြင်ဆင်ခွင့်၊ မှမ်းမခွင့်၊ အစားထိုးပိုင်ခွင့်၊ ပယ်ဖျက်ခွင့် သို့မဟုတ် ရုတ်သိမ်းပိုင်ခွင့် အပြည့်အဝရှိကြောင်းကို ငွေအပ်နှံသူက သိရှိသဘောတူပါသည်။ ဝတ်ဆုံကံတွင် တင်ထားနိုင်သည့် ပြင်ဆင်ချက်များပါဝင်နိုင်သော ဤစည်းမျဉ်းစည်းကမ်းချက်များကို ပုံမှန်ဖတ်ရှုစစ်ဆေးသွားရန် ငွေအပ်နှံသူတွင် တာဝန်အပြည့်အဝရှိပါသည်။

## ၁၈။ အာမခံပေးခြင်း

ဝန်ဆောင်မှုအသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်အဖြစ် ဝန်ဆောင်မှုများအား ဥပဒေနှင့်မညီသည့် မည်သည့်ရည်ရွယ်ချက်အတွက်မှ အသုံးပြုမည်မဟုတ်ကြောင်းကို ငွေအပ်နှံသူမှ အာမခံသည်ဖြစ်သည်။ ဝန်ဆောင်မှုများကို အသုံးပြုမှုနှင့် စပ်လျဉ်းသည့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ နည်းဥပဒေနှင့် ပြဋ္ဌာန်းဥပဒေအရပ်ရပ်ကို လိုက်နာရန် ငွေအပ်နှံသူမှ သဘောတူသည်ဖြစ်သည်။

## ၁၉။ ဆက်လက်အသက်ဝင်ခြင်း

ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်တစ်ရပ်စီတိုင်းသည် အခြားပြဋ္ဌာန်းချက်များနှင့် မတူဘဲ ဆီးဆန်ဖြစ်ပြီး သီးခြားသက်ဝင်မှုရှိမည်ဖြစ်သည်။ ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် တရားဝင်မှုမရှိတော့ခြင်း၊ ပျက်ပြယ်ခြင်း သို့မဟုတ် ဥပဒေတစ်ရပ်ရပ်အရ အာဏာသက်ရောက်မှုမရှိတော့ခြင်းများဖြစ်လာပါက ယင်းအပိုင်းသည်သာ ပျက်ပြယ်မည်ဖြစ်ပြီး ကျန်ပြဋ္ဌာန်းချက်များအား ထိခိုက်စေခြင်း သို့မဟုတ် ပျက်ပြယ်စေခြင်းများရှိမည်မဟုတ်ဘဲ ကျန်ပြဋ္ဌာန်းချက်များသည် ဆက်လက်အသက်ဝင်နေမည်ဖြစ်သည်။

## ၂၀။ လွှမ်းမိုးသောဥပဒေနှင့် အငြင်းပွားမှုဖြေရှင်းခြင်း

ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပာယ်ဖွင့်ဆိုရမည်ဖြစ်ကာ ဤစည်းမျဉ်းစည်းကမ်းများမှ သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်းများအရ ပေါ်ပေါက်လာသော မည်သည့်အငြင်းပွားမှုကိုမဆို စီရင်ဖြေရှင်းပိုင်ခွင့်အာဏာသည် မြန်မာနိုင်ငံရှိ တရားရုံးများတွင်သာ ရှိစေရမည်ဖြစ်သည်။

## ၂၁။ ဘာသာစကား

ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ပြုလုပ်ထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်း သတ်မှတ်ချက်များကိုသာလျှင် အမှန်ယူရမည်ဖြစ်သည်။